

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အမိန့်ကြော်ငြာစာ

အမှတ်၊ ၃/၂၀၁၄

နေပြည်တော်၊ ၁၃၇၆ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက်
(၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်)

၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၉၁ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အောက်ပါ စည်းမျဉ်းကို ထုတ်ပြန်လိုက်သည်-

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤစည်းမျဉ်းကို တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် ဖွဲ့စည်းတည်ထောင်လုပ်ကိုင်ခြင်းနှင့် သက်ဆိုင်သော စည်းမျဉ်းဟု ခေါ်တွင်စေရမည်။

၂။ ဤစည်းမျဉ်းတွင်ပါရှိသော စကားရပ်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေနှင့် မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေတို့တွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့အပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် ဆိုသည်မှာ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရ၊ ပုဂ္ဂလိကဘဏ်များနှင့် အများပြည်သူထံမှ အစုထည့်ဝင်ငွေများဖြင့် မတည်ရင်းနှီးငွေတစ်ရပ်ကို ထူထောင်ပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တောင်သူလယ်သမားများနှင့် ကျေးလက်နေပြည်သူများအား လိုအပ်သောချေးငွေနှင့် ငွေကြေးအကူအညီပေးရေးအတွက် မြန်မာနိုင်ငံအတွင်း ဖွဲ့စည်းတည်ထောင်ထားသောဘဏ်ကို ဆိုသည်။

(ခ) လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ဆိုသည်မှာ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် ဖွဲ့စည်းတည်ထောင်၍ ဘဏ်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပေးသောလိုင်စင်ကို ဆိုသည်။

**အခန်း(၂)
ရည်ရွယ်ချက်**

၃။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်၏ အဓိကရည်ရွယ်ချက်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏စီးပွားရေးကို တိုးမြှင့်ရန်နှင့် ယင်းဒေသအတွင်း နေထိုင်သော တောင်သူလယ်သမားများ၏လူနေမှုဘဝနှင့်အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ပေးရေးအတွက် လိုအပ်သော ငွေရေးကြေးရေးနှင့်ငွေကြေးဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရန်ဖြစ်ပါသည်။

**အခန်း(၃)
ဖွဲ့စည်းတည်ထောင်ခြင်း**

၄။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်ကို ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ အများပိုင်ကုမ္ပဏီလီမိတက်အဖြစ် ဖွဲ့စည်းတည်ထောင်ရမည်။

၅။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်ကို ကိုယ်ပိုင်အမည်ဖြင့် စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်၊ တရားစွဲဆိုခံနိုင်ခွင့်ရှိသော တရားဝင်အဖွဲ့အစည်းအဖြစ် တည်ထောင်ရမည်။

- ၆။ (က) တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်၏ ရုံးချုပ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ မြို့တော်၌ ထားရှိရမည်။
- (ခ) တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်၊ ဘဏ်ခွဲများ ဖွင့်လှစ်လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်ဖြင့် ဗဟိုဘဏ်သို့ တင်ပြခွင့်ပြုချက်ရယူရမည်။

**အခန်း(၄)
လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားခြင်း**

၇။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် တည်ထောင်ရန်နှင့် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိရန်အတွက် ဗဟိုဘဏ်၏ သတ်မှတ်ပုံစံလျှောက်လွှာတွင် ပြည့်စုံစွာဖြည့်စွက်၍ အောက်ပါ စာရွက်စာတမ်းနှင့် အထောက်အထားများကို ပူးတွဲတင်ပြလျက် ဗဟိုဘဏ်သို့ လျှောက်ထားရမည်-

- (က) လုပ်ငန်းစီမံချက်၊
- (ခ) ဖြစ်နိုင်ခြေလေ့လာချက်အစီရင်ခံစာ၊
- (ဂ) သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ၊

- (ဃ) အဆိုပြုဖွဲ့စည်းပုံဇယားနှင့် အဓိကအစုရှယ်ယာပိုင်ရှင်များ၏ အမည်စာရင်း၊
- (င) ဒါရိုက်တာအဖွဲ့ဝင်များအားလုံး လက်မှတ်ရေးထိုးထားသော လုပ်ငန်းသဘောတူညီချက်၊
- (စ) ငွေကြေးအရင်းအမြစ် စုစည်းရရှိနိုင်မှု ဖော်ပြချက်။

၈။ ဗဟိုဘဏ်သည် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားခြင်းကို လက်ခံရရှိပြီး သုံးလအတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုမည်။

၉။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်သည် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိသည့်နေ့မှ စ၍ တစ်နှစ်အတွင်း ဘဏ်လုပ်ငန်း စတင်လုပ်ကိုင်ရမည်။ တစ်နှစ်အတွင်း လုပ်ငန်းစတင်လုပ်ကိုင်နိုင်ခြင်း မရှိပါက ဗဟိုဘဏ်သည် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ပြန်လည်ရုပ်သိမ်းမည်။

၁၀။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်သည် ၎င်း၏ဘဏ်ခွဲဖွင့်လှစ်ခြင်း၊ လုပ်ငန်းနေရာရွှေ့ပြောင်းခြင်း၊ လုပ်ငန်းပိတ်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ဗဟိုဘဏ်သို့လျှောက်ထား၍ ဗဟိုဘဏ်၏ ခွင့်ပြုချက်နှင့်အညီ ဆောင်ရွက်ရမည်။

အခန်း(၅)

မတည်ငွေရင်းနှင့် အမြတ်ခွဲဝေခြင်း

- ၁၁။ (က) တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် တည်ထောင်ရာတွင် အနည်းဆုံးထည့်ဝင်ရမည့် မတည်ငွေရင်းသည် ကျပ် သန်းပေါင်း ၂၀,၀၀၀ ဖြစ်သည်။ ဘဏ်၏ အစုရှယ်ယာတစ်ခုလျှင် ကျပ် ၁၀,၀၀၀ ဖြင့် သာမန်အစုရှယ်ယာပေါင်း ၂ သန်း သတ်မှတ်သည်။
- (ခ) အစိုးရ၏ ကနဦးမတည်ငွေရင်းထည့်ဝင်ငွေမှာ ကျပ်သန်းပေါင်း ၁၀,၀၀၀ ဖြစ်ပြီး ထည့်ဝင်လိုက ထည့်ဝင်နိုင်သည်။
- (ဂ) ခွင့်ပြုမတည်ငွေရင်းကို အခါအားလျော်စွာ ဗဟိုဘဏ်၏ခွင့်ပြုချက်ဖြင့် တည်ဆဲဥပဒေများနှင့်အညီ တိုးမြှင့်နိုင်သည်။

၁၂။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်သည် နှစ်စဉ်အမြတ်ငွေမှ ဒါရိုက်တာအဖွဲ့က သတ်မှတ်သော ရာခိုင်နှုန်းတစ်ရပ်ကို အစုရှယ်ယာရှင်များသို့ အစုပေါ်အမြတ်ခွဲဝေပေးရမည်။

အခန်း(၆)

ရန်ပုံငွေများ တည်ထောင်ခြင်း

၁၃။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်သည် အထွေထွေသီးသန့်ရန်ပုံငွေကို တည်ထောင်ရမည်။ ထိုသို့ တည်ထောင်ရာတွင် ဗဟိုဘဏ်၏သတ်မှတ်ချက်နှင့်အညီ အသားတင်အမြတ်ငွေ၏ ရာခိုင်နှုန်းတစ်ရပ်ကို အထွေထွေသီးသန့်ရန်ပုံငွေစာရင်းတွင် ထည့်သွင်းခြင်းဖြင့် ဆောင်ရွက်ရမည်။

၁၄။ အထူးသီးသန့်ရန်ပုံငွေကိုလည်း ရလမ်းမရှိသောချေးငွေများနှင့် ရရန်မသေချာသော ချေးငွေများအတွက် တည်ထောင်ရမည်။ ထိုသို့ဆောင်ရွက်ရာတွင် နှစ်စဉ်အမြတ်ငွေမှ ဒါရိုက်တာအဖွဲ့က သတ်မှတ်သော ရာခိုင်နှုန်းတစ်ရပ်ကို ယင်းအထူးသီးသန့်ရန်ပုံငွေစာရင်းသို့ ထည့်သွင်းရမည်။

၁၅။ ဖွံ့ဖြိုးမှုရန်ပုံငွေကိုလည်း နှစ်စဉ်အမြတ်ငွေမှ ဒါရိုက်တာအဖွဲ့က သတ်မှတ်သော ရာခိုင်နှုန်းတစ်ရပ် ထည့်သွင်းပေးခြင်းဖြင့်လည်းကောင်း၊ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးအတွက် ပြည်တွင်းနှင့်ပြည်ပမှ လှူဒါန်းငွေများ သို့မဟုတ် ထောက်ပံ့ကူညီငွေများဖြင့်လည်းကောင်း တည်ထောင်ရမည်။

၁၆။ ဖွံ့ဖြိုးမှုရန်ပုံငွေမှငွေများကို ကာလရှည်ရင်းနှီးမြှုပ်နှံမှုအတွက် ငွေချေးသက်သေခံလက်မှတ်များဝယ်ယူရင်းနှီးမြှုပ်နှံခြင်းကို ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်သည်။

အခန်း(၇)

အစုရှယ်ယာများ လွှဲပြောင်းရောင်းချခြင်း

၁၇။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်၏ ကနဦးမတည်ငွေရင်းထည့်ဝင်သော အစုရှယ်ယာပိုင်ရှင်များအပါအဝင် ဘဏ်၏ အစုရှယ်ယာပိုင်ရှင်များသည် ၎င်းတို့၏ အစုရှယ်ယာများအား လူပုဂ္ဂိုလ်နှင့် လိုင်စင်ရဘဏ်များသို့ လွှဲပြောင်းရောင်းချနိုင်သည်။ သိသာထင်ရှားသည့် ကြီးမားသောပမာဏရှိသည့် အစုရှယ်ယာလွှဲပြောင်း ရောင်းချခြင်းများအတွက် မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေနှင့်အညီ ဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်။

အခန်း(၈)

လုပ်ကိုင်ခွင့်ရှိသောလုပ်ငန်းများ

၁၈။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်သည် အောက်ပါလုပ်ငန်းများကို လုပ်ကိုင်ခွင့် ရှိသည်-

- (က) တောင်သူလယ်သမားတစ်ဦးချင်း၊ တောင်သူလယ်သမားအုပ်စုနှင့် အဖွဲ့အစည်း တို့အား ရာသီအလိုက်ချေးငွေ၊ နှစ်ချင်းဆပ်ချေးငွေ၊ နှစ်လတ်နှင့် နှစ်ရှည်ချေးငွေ များနှင့် စာရင်းပိုထုတ်ချေးငွေများ ဖြည့်ဆည်းပေးခြင်း၊
- (ခ) ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများအား အပ်ငွေစာရင်းနှင့် စုဆောင်းမှုအပ်ငွေ စာရင်းများ ဖွင့်လှစ်ပေးခြင်း၊
- (ဂ) ငွေလွှဲလက်ခံခြင်းနှင့် ငွေလွှဲပေးပို့ခြင်း၊
- (ဃ) သင့်လျော်သည်ဟု ယူဆပါက ပြည်တွင်းပြည်ပမှ ငွေချေးယူခြင်း၊
- (င) ဝိုင်းကြီးချုပ်စနစ်အပါအဝင် အာမခံဖြင့်ဖြစ်စေ၊ အာမခံမဲ့ဖြင့်ဖြစ်စေ ငွေချေးပေးခြင်း နှင့် စာရင်းပိုထုတ်ချေးခြင်း၊
- (စ) လယ်ယာထွက်ကုန်ပစ္စည်း သို့မဟုတ် အခြားစိုက်ပျိုးရေးသီးနှံများ ဈေးကွက်ကို မြှင့်တင်ရန် ငွေရေးကြေးရေးအကူအညီပေးခြင်း၊
- (ဆ) တောင်သူလယ်သမားများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေသော လုပ်ငန်း များအတွက် ငွေကြေးဝန်ဆောင်မှုပေးခြင်း၊
- (ဇ) လယ်လုပ်သားများနှင့် ကျေးလက်နေအခြေခံလူတန်းစားများအတွက် ချေးငွေ ထုတ်ချေးပေးခြင်း၊
- (ဈ) လယ်ယာနှင့်သားငါးလုပ်ငန်းဆိုင်ရာ ရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများကို အာမခံအဖြစ်ရယူနိုင်ခြင်းနှင့် ယင်းတို့ကို ထုခွဲ ရောင်းချနိုင်ခွင့်ရှိခြင်း၊
- (ည) အခါအားလျော်စွာ ဗဟိုဘဏ်ကခွင့်ပြုသော ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း များ။

အခန်း(၉)

စီမံခန့်ခွဲခြင်း

- ၁၉။ (က) တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်ကို ဒါရိုက်တာအဖွဲ့ဖြင့် စီမံခန့်ခွဲရမည်၊
- (ခ) ဒါရိုက်တာအဖွဲ့ကို အဖွဲ့ဝင်အနည်းဆုံး (၇)ဦးမှ အများဆုံး (၁၁)ဦးဖြင့် ဖွဲ့စည်းရမည်။ အဖွဲ့တွင် အောက်ပါအဖွဲ့ဝင်များ ပါရှိရမည်-
 - (၁) အစိုးရကခန့်အပ်သော အဖွဲ့ဝင် အနည်းဆုံး သုံးဦးမှ ငါးဦး၊

(၂) အစုရှယ်ယာပိုင်ရှင်များက မဲပေးရွေးချယ်သော အဖွဲ့ဝင်များ။

- ၂၀။ (က) အစိုးရသည် ဘဏ်၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းထက်မနည်း ပိုင်ဆိုင်လျှင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ခြောက်ဦးကို ခန့်ထားနိုင်ခွင့်ရှိသည်။
- (ခ) အစိုးရသည် ဘဏ်၏အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအောက် လျော့နည်း၍ ပိုင်ဆိုင်လျှင် ဘဏ်၏ အခြားအစုရှယ်ယာပိုင်ရှင်များနည်းတူ အဖွဲ့ဝင်ရွေးချယ်ပွဲတွင် မိမိ၏ အစုရှယ်ယာများအရ မဲပေးရမည်။
- (ဂ) ဥက္ကဋ္ဌကို ခန့်အပ်ထားခြင်းမရှိပါက အဖွဲ့ဝင်များသည် မိမိတို့အနက်မှ ဥက္ကဋ္ဌကို ရွေးချယ်တင်မြှောက်ရမည်။
- (ဃ) ဥက္ကဋ္ဌ၏ သက်တမ်းသည် ငါးနှစ်ဖြစ်၍ ကျန်အဖွဲ့ဝင်များ၏ သက်တမ်းသည် သုံးနှစ်ဖြစ်သည်။

၂၁။ အစိုးရခန့်ဒါရိုက်တာများကို “တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်” အား စီမံအုပ်ချုပ်ရန် တာဝန်ပေးအပ်ခြင်းခံရသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်က ခန့်အပ်ရမည်။

၂၂။ အောက်ပါပုဂ္ဂိုလ်တို့ကို တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်၏ အဓိကအစုရှယ်ယာရှင် အဖြစ်လည်းကောင်း၊ ဘဏ်၏ဒါရိုက်တာအဖွဲ့နှင့် စီမံအုပ်ချုပ်မှုအဖွဲ့ဝင်များအဖြစ်လည်းကောင်း ဆောင်ရွက်ခွင့်မပြုရ-

- (က) ပြည်တွင်း သို့မဟုတ် ပြည်ပတွင် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခံရသူ၊
- (ခ) ဘဏ်လုပ်ငန်းနှင့် အဖွဲ့အစည်းဆိုင်ရာ ဥပဒေများနှင့် ဆန့်ကျင်လျက် တရားမဝင် ဆောင်ရွက်ချက်များတွင် ပါဝင်ပတ်သက်ဖူးသူ၊
- (ဂ) ဘဏ်နှင့်ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ငန်းများလုပ်ကိုင်နိုင်စွမ်း မရှိသူ၊
- (ဃ) လူမွဲစာရင်းခံယူထားသူများ။

**အခန်း(၁၀)
ငွေချေးယူခြင်း**

၂၃။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်သည် ပြည်တွင်းပြည်ပမှ ငွေကြေးရင်းမြစ် စုစည်းရန် အလို့ငှာ-

- (က) ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် အစိုးရကသတ်မှတ်သော စည်းကမ်းချက်များဖြင့် အစိုးရထံမှ ချေးငွေများ အခါအားလျော်စွာ ရယူနိုင်သည်။

- (ခ) အစိုးရထံမှ ချေးငွေများရယူလိုပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ သဘောထားမှတ်ချက်၊ ဗဟိုဘဏ်မှ ခွင့်ပြုချက်တို့နှင့်အညီ အစိုးရကသတ်မှတ်သော စည်းမျဉ်းစည်းကမ်းများအရ အခါအားလျော်စွာ ရယူနိုင်သည်။
- (ဂ) နိုင်ငံခြားအစိုးရ သို့မဟုတ် နိုင်ငံခြားအဖွဲ့အစည်းတစ်ရပ်ရပ်ထံမှ ဗဟိုဘဏ်၏ သဘောတူညီချက်ဖြင့် ချေးငွေရယူနိုင်သည်။

အခန်း(၁၁)

စာရင်းများပြုစုခြင်း နှင့် ထိန်းသိမ်းခြင်း

၂၄။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်သည်-

- (က) ဝင်ငွေနှင့်အသုံးစရိတ်၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များနှင့် အခြားသော ငွေရေးကြေးရေးစာရင်းများကို နိုင်ငံတကာစာရင်းကိုင်စံများနှင့်အညီ ပြုစု၍ ဗဟိုဘဏ်သို့ အစီရင်ခံစာများကို သတ်မှတ်သည့်အချိန်ကာလအလိုက် တင်ပြရမည်။
- (ခ) စာရင်းမှတ်တမ်းများအား ဖောက်သည်နှင့် လုပ်ငန်းဆက်သွယ်မှု ရပ်ဆိုင်းသည့်နေ့မှ အနည်းဆုံး ငါးနှစ် ထိန်းသိမ်းထားရမည်ဖြစ်ပြီး ငါးနှစ်ထက် ကျော်လွန်ပြီးနောက် ယင်းမှတ်တမ်းများကို ပယ်ဖျက်လိုပါက ဗဟိုဘဏ်၏ကြိုတင်ခွင့်ပြုချက် ရယူရမည်။

အခန်း(၁၂)

စာရင်းစစ်ဆေးခြင်းနှင့် အစီရင်ခံခြင်း

၂၅။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်သည် အစိုးရက အစုရှယ်ယာပိုင်ဆိုင်ထားသော ဘဏ်ဖြစ်၍ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၁၄၅ (က)အရ စာရင်းစစ်ကို ခန့်ထားရမည်။

၂၆။ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် လက်ကျန် ရှင်းတမ်းတို့ကို အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာရမည်။

၂၇။ ဗဟိုဘဏ်၏ စာရင်းစစ်ဆေးရေးမှူးများ သို့မဟုတ် ဗဟိုဘဏ်ကခန့်အပ်သော စာရင်းစစ် များသည် တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်အား စစ်ဆေးနိုင်သည်။ ယင်းသို့ စစ်ဆေးသည့် အခါ အစစ်ဆေးခံဘဏ်၏ -

- (က) စာရင်းများ၊ သက်ဆိုင်ရာစာရွက်စာတမ်းများ၊ စာအုပ်များနှင့် အခြားစာရွက်စာတမ်း များကို စစ်ဆေးနိုင်သည်။
- (ခ) ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို သက်ဆိုင်ရာ ကြီးကြပ်သူများ၊ စီမံခန့်ခွဲသူများ၊ ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ ကိုမေးမြန်းနိုင်သည်။

၂၈။ ဗဟိုဘဏ်သည် တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်တွင် အစုရှယ်ယာပိုင်ရှင်များက ခန့်အပ်သည့် အဖွဲ့ဝင် သုံးဦးပါဝင်သော စာရင်းစစ်ကော်မတီတစ်ရပ် ဖွဲ့စည်းထားရှိစေနိုင်သည်။ စာရင်းစစ်ကော်မတီသည်-

- (က) တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်က ယင်းတို့အတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးရမည်။ ထို့ပြင် အဖွဲ့သို့ တင်ပြရန်သင့်သည်ဟု ယူဆသည့်ကိစ္စများကို တင်ပြရမည်။
- (ခ) ဒါရိုက်တာအဖွဲ့မှ မိမိထံပေးပို့သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မိမိ၏ထင်မြင်ယူဆချက်ကို ပေးရမည်။

၂၉။ စာရင်းစစ်ကော်မတီသည် သာမန်အားဖြင့် သုံးလလျှင်တစ်ကြိမ် စည်းဝေးရမည်။ အဖွဲ့က လိုအပ်သည်ဟုယူဆလျှင် စာရင်းစစ်ကော်မတီသည် အထူးအစည်းအဝေး ပြုလုပ်ရမည်။ ယင်းအစည်းအဝေးများတွင် စာရင်းစစ်ကော်မတီဝင်အားလုံး တက်ရောက်ရမည့်အပြင် ဆန္ဒမဲပေးခြင်းမှလည်း ပျက်ကွက်မှုမရှိစေရ။ စာရင်းစစ်ကော်မတီဝင်အများစု၏ ဆန္ဒမဲဖြင့် ဆုံးဖြတ်ချက်ချမှတ်ရမည်။

၃၀။ ဒါရိုက်တာအဖွဲ့သည် ပုဒ်မ ၂၉ ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စာရင်းစစ်ကော်မတီအား ကူညီဆောင်ရွက်စေရန် ပြင်ပမှကျွမ်းကျင်သူပုဂ္ဂိုလ်ကို ခန့်ထားခြင်း သို့မဟုတ် ငှားရမ်းခြင်းပြုနိုင်သည်။

အခန်း(၁၃)

ဆက်နွယ်နေသူများအတွက် ချေးငွေဆိုင်ရာ သတ်မှတ်ချက်များ

၃၁။ မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်၏ အဓိကအစုရှယ်ယာရှင်များ၊ ဒါရိုက်တာအဖွဲ့ဝင်များ သို့မဟုတ် ဝန်ထမ်းများနှင့် ၎င်းတို့၏ ဇနီး၊ ခင်ပွန်း၊ မိဘ၊ သားသမီးများ အပါအဝင် ၎င်းတို့နှင့်လုပ်ငန်းအရသော်လည်းကောင်း၊ သွေးသားတော်စပ်မှုအရသော်လည်းကောင်း ဆက်နွယ်ပတ်သက်နေသူများအား ချေးငွေထုတ်ချေးပေးခြင်းမပြုရ။

အခန်း(၁၄)

လိုက်နာဆောင်ရွက်ရန်တာဝန်များ

- ၃၂။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်သည် အောက်ပါတို့ကို လိုက်နာဆောင်ရွက်ရမည်-
- (က) ချေးငွေထုတ်ချေးခြင်းလုပ်ငန်းအစီအစဉ်နှင့် အကောင်အထည်ဖော်ရေးဆိုင်ရာ မူဝါဒများကို လုပ်ငန်းအကောင်အထည်ဖော်ပြီး ခြောက်လအတွင်း ဗဟိုဘဏ်သို့ တင်ပြရမည်။ ထို့အပြင် မူဝါဒများကို ပြင်ဆင်သည့်အခါတိုင်း ဗဟိုဘဏ်သို့ အကြောင်းကြားရမည်။
 - (ခ) ဘဏ်တွင် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစနစ်၊ ငွေရေးကြေးရေးနှင့် စာရင်းကိုင်စနစ်နှင့် ကွန်ပျူတာသတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်တစ်ရပ်ကို ထားရှိရမည်။
 - (ဂ) ဘဏ်သည် ၎င်း၏အပ်ငွေနှင့်ချေးငွေအပေါ် အတိုးနှုန်းများနှင့် ဝန်ဆောင်ခအမျိုးမျိုးကို ဗဟိုဘဏ်၏ သတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ဆောင်ရွက်ရမည်။
 - (ဃ) ဘဏ်သည် ဗဟိုဘဏ်ကသတ်မှတ်သည့် မတည်ငွေရင်း လုံလောက်မှုအချိုး၊ သီးသန့်ငွေလိုအပ်ချက်၊ ငွေကြေးလွယ်ကူမှုအချိုးအပါအဝင် ငွေရေးကြေးရေးဆိုင်ရာအချိုးများနှင့် စည်းမျဉ်းများကို လိုက်နာရမည်။ ထို့အပြင် ဗဟိုဘဏ်မှ သတ်မှတ်တောင်းခံသည့်အတိုင်း စာရင်းဇယားများကို အချိန်မီပေးပို့ရမည်။
 - (င) ဘဏ်သည် ဌာနတွင်းစာရင်းစစ်ထားရှိရမည့်အပြင် မိမိဘဏ်၏စာရင်းများကို ပြင်ပစာရင်းစစ်မှ စစ်ဆေးရမည်။ ဌာနတွင်း စာရင်းစစ်အစီရင်ခံစာနှင့် ပြင်ပစာရင်းစစ်အစီရင်ခံစာကို တစ်နှစ်လျှင်တစ်ကြိမ် နှစ်စဉ် ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီးနောက် သုံးလအတွင်း ဗဟိုဘဏ်သို့တင်ပြရမည်။ ထူးခြားသည့်အခြေအနေ ပေါ်ပေါက်ပါက ဗဟိုဘဏ်သည် အဆိုပါကာလကို သက်တမ်းတိုးမြှင့်ပေးနိုင်သည်။
 - (စ) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုများအတွက် တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်ကို အသုံးချဆောင်ရွက်ခြင်း မပြုနိုင်စေရန်အတွက် ဘဏ်သည် မိမိဖောက်သည်၏ သတင်းအချက်အလက်များ မှန်ကန်စွာရရှိစေမည့် ထိရောက်သောလုပ်ငန်းစဉ်နှင့် နည်းလမ်းများ တည်ထောင်ထားရှိရမည်။
 - (ဆ) ဘဏ်၏ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ဝန်ထမ်းများသည် မိမိလုပ်ငန်းဆောင်ရွက်ရာမှ သိရှိရသည့် ဖောက်သည်တို့၏လုပ်ငန်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များကို မသက်ဆိုင်သူများမသိရှိစေရန် ထိန်းသိမ်းရမည်။

အခန်း(၁၅)

စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၃၃။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်အနေဖြင့် မိမိဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းခံရခြင်း သို့မဟုတ် လူမွဲအဖြစ်ခံယူခြင်းတို့နှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

အခန်း(၁၆)

အထွေထွေ

၃၄။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်သည် ဗဟိုဘဏ်၏ ကြပ်မတ်ကွပ်ကဲခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းကို ခံယူရမည်။

၃၅။ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအပါအဝင် အခြားငွေရေးကြေးရေးဆိုင်ရာဥပဒေများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ဗဟိုဘဏ်က အခါအားလျော်စွာ ထုတ်ပြန်သော စည်းမျဉ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များကို လိုက်နာရမည်။

(ပုံ) ကျော်ကျော်မောင်
ဥက္ကဋ္ဌ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်